

## ISTATION (ISIP ကနဦးစာဖတ်ခြင်း၊ ISIP အဆင့်မြင့်စာဖတ်သူ၊ ISIP Español)

အကဲဖြတ်စစ်ဆေးမှုများသည် ကျောင်းသားများ၊ မိဘများနှင့် ဆရာများကို ကျောင်းသားများ ၂၁ ရာစုအတွက် အတန်းအဆင့်စံချိန်စံညွှန်းများကို တတ်ကျွမ်းမှုရှိမရှိနှင့် ဘွဲ့ယူရန်လမ်းကြောင်းပေါ်ရှိမရှိ စသောတန်ဖိုးရှိသော အချက်အလက်များကိုပေးသည်။ ဤအကဲဖြတ်စစ်ဆေးမှု ရလဒ်များသည် သင့်ကလေး၏ပညာရေးတိုးတက်မှုကို သက်သေပြမှုရာတွင် အတိုင်းအတာတစ်ခုကို ပေးရန်ရည်ရွယ်သည်။



### ဤအကဲဖြတ်စစ်ဆေးမှုဟာဘာပါလဲ?

Istation ကို သူငယ်တန်းမှ ၈ တန်းအထိ ကျောင်းသားများအတွက် တစ်ဦးစီ၊ အုပ်စုငယ်၊ (သို့) တစ်တန်းလုံးအတွက် အွန်လိုင်းတွင် စီမံပြုလုပ်ပေးသည်။ ဤစစ်ဆေးခြင်း၏ အဓိကရည်ရွယ်ချက်မှာ သင့်ကလေး၏ စာတတ်မြောက်ခြင်း ဖွံ့ဖြိုးမှုတွင် အချို့သောနေရာများ၌ ရှိနိုင်သော စွမ်းအားနှင့် လိုအပ်ချက်ကို ဖော်ထုတ်ပေးနိုင်ရန်ဖြစ်သည်။ ကျောင်းသားများသည် သူတို့၏ အတန်းအဆင့်များနှင့် သူတို့၏ ဘာသာစကားညွှန်ကြားမှု ပေါ်တွင်မူတည်၍ Istation အကဲဖြတ်စစ်ဆေးမှုများကို ပြီးမြောက်ကြသည်။

|                                 |                 |             |
|---------------------------------|-----------------|-------------|
| ISIP ကနဦးစာဖတ်ခြင်း (ER)        | မူကြို - ၃ တန်း | အင်္ဂလိပ်စာ |
| ISIP Español – Lectura Temprana | မူကြို - ၃ တန်း | စပိန်ဘာသာ   |
| ISIP အဆင့်မြင့်စာဖတ်သူ (AR)     | ၄ တန်းမှ ၈ တန်း | အင်္ဂလိပ်စာ |
| ISIP Español –Lectura Avanzada  | ၄ တန်းမှ ၅ တန်း | စပိန်ဘာသာ   |



### ကျွန်ုပ်၏ကလေးကို ဘယ်တော့စစ်ဆေးပါမည်လဲ?

Colorado READ ဥပဒေအရ K-၃ တန်းများတွင်ရှိ ကျောင်းသားအားလုံးသည် ပြည်နယ်ဘုတ်အဖွဲ့ အတည်ပြုထားသော ယာယီ စာဖတ်အကဲဖြတ် စစ်ဆေးမှုတစ်ခုဖြင့် အချို့စစ်ဆေးသော ဝင်းဒိုးများအတွင်းတွင် စစ်ဆေးရမည်။ ထို READ ဥပဒေ စစ်ဆေးသော ဝင်းဒိုးများကို ဆောင်းဦး၊ နှစ်လည်၊ နှင့် နွေဦးတွင် ရက်သတ္တပတ် ခြောက်ပတ် ထားရှိသည်။ သူငယ်တန်းကျောင်းသားများသည် သူတို့၏ ဆောင်းဦး အကဲဖြတ်စစ်ဆေးခြင်းကို ပြီးမြောက်ရန် ပြက္ခဒိန်ရက် ၃၀ ထပ်တိုးရရှိသည်။ ပြည်နယ်ဥပဒေအရ သူငယ်တန်းမှ တတိယတန်းအထိ အနည်းဆုံးတတ်ကျွမ်းမှု အဆင့်အောက် အမှတ်ရရှိသော ကျောင်းသားများသည် စာဖတ်ခြင်း အဆင့်ကို မှန်ကန်ကြောင်း စစ်ဆေးရန် ထပ်တိုးအကဲဖြတ် စစ်ဆေးခြင်း တစ်ခု (သို့) နှစ်ခုလိုအပ်လိမ့်မည်။

### READ ဥပဒေ စမ်းသပ်သော ဝင်းဒိုးများ -

|                  |  |          |
|------------------|--|----------|
| K - ၁၂ အတန်းများ | ဩဂုတ်လကုန်ပိုင်း - အောက်တိုဘာလကုန်ပိုင်း | ဆောင်းဦး |
| K - ၁၂ အတန်းများ | ဒီဇင်ဘာ - ဖေဖော်ဝါရီလ အလယ်               | နှစ်လည်  |
| K - ၁၂ အတန်းများ | မေလ                                      | နွေဦး    |

ကျောင်းပေါ်လိုက်၍ စစ်ဆေးသည့်ရက်များ ပြောင်းလဲနိုင်သည်။ အချို့သော စစ်ဆေးခြင်းရက်များအတွက် ကျေးဇူးပြု၍ သင့်ကျောင်းသား ဆရာနှင့် မေးမြန်းပါ။



## ကျွန်ုပ်၏ကလေး ဘာအမှတ်(များ)ရမှာလဲ?

Istation အကဲဖြတ်စစ်ဆေးခြင်းသည် စွမ်းရည်အညွှန်းနှင့် ရာခိုင်နှုန်းအဆင့်ဟူ၍ အဓိကအမှတ်နှစ်မျိုးကို ပေးသည်။ စွမ်းရည်အညွှန်းသည် ကျောင်းသား၏ ခြုံငုံစာဖတ်နိုင်စွမ်းကို ညွှန်ကြားမှုဆိုင်ရာ အဆင့်အတွင်း ထိုကျောင်းသား၏ စွမ်းဆောင်မှုကို ကိုက်ညီစေမည့် နံပါတ်တစ်ခု အနေနှင့် ခန့်မှန်းပေးသည်။ ထိုအဆင့်များကို အောက်ပါအတိုင်း ဖော်ပြထားသည် -

- အဆင့် ၁ - ကျောင်းသားများ အတန်းအဆင့်အလိုက် စွမ်းဆောင်နိုင်သည်
- အဆင့် ၂ - ကျောင်းသားများ အတန်းအဆင့်ထက် နိမ့်၍စွမ်းဆောင်နိုင်ကြပြီး ကြားဝင်လုပ်ဆောင်မှု လိုအပ်သည်
- အဆင့် ၃ - ကျောင်းသားများ အတန်းအဆင့်ထက် သိသိသာသာနိမ့်၍ စွမ်းဆောင်နိုင်ကြပြီး အပြင်းအထန် ကြားဝင်လုပ်ဆောင်မှု လိုအပ်သည်။

အဆင့်များအတွက် ထိုအမှတ်များ ကွာခြားမှုသည် အကဲဖြတ်စစ်ဆေးမှု ပြုလုပ်သည့်အရာပေါ်တွင် မူတည်သည်။

ရာခိုင်နှုန်းအဆင့်သည် အမှတ်တစ်ခုဖြစ်ပြီး ကျောင်းသားတစ်ယောက်ကို ကျွန်ုပ်တို့၏ စံအဖြစ်သတ်မှတ်ထားသည့် ကျောင်းသားများနှင့် နှိုင်းယှဉ်သည့် အဆင့်ကိုပေးသည်။ အကယ်၍ကျောင်းသားတစ်ယောက်သည် ၇၅ ခုမြောက်ရာခိုင်နှုန်း အမှတ်တွင်ရှိသည်ဆိုပါက သူ(သို့)သူမသည် စစ်ဆေးမှုပြုသော စံအဖြစ် သတ်မှတ်ထားသည့် သူများမှ သူ(သို့)သူမ၏ အသက်တူ ကျောင်းသားများ၏ ၇၅ ရာခိုင်နှုန်း အတိုင်းအနည်းဆုံး (သို့) ထက်ပိုသာ၍ ရရှိသည်ဟု ဆိုနိုင်သည်။



## ဤအမှတ်များကိုဘယ်လိုအသုံးပြုရမလဲ?

Istation အကဲဖြတ်စစ်ဆေးခြင်းများသည် ဆရာများအတွက် လမ်းကြောင်းရန်နှင့် ညွှန်ကြားချက်ကို မွမ်းမံပြင်ဆင်ရန် တန်ဖိုးရှိသော ဒေတာအချက်ဖြစ်သည်။ ISIP အမှတ်များကို သင့်ကလေး စာဖတ်နေသည့် အဆင့်ကို ဖော်ထုတ်ပေးခြင်း၊ ကျောင်းသား၏ စွမ်းအားနှင့် ဟာကွက်များကိုလိုက်၍ စာဖတ်ပန်းတိုင်များ သတ်မှတ်ခြင်း၊ ကျောင်းသားတိုးတက်မှုကို စောင့်ကြည့်ခြင်း၊ ဦးတည်ချက်ပါ စာဖတ်ခြင်း၌ ကြားဝင်မှုများ၊ နှင့် သင့်ကလေး စာဖတ်ရာတွင် ထပ်တိုးပံ့ပိုးမှု လိုမလိုကို ဆုံးဖြတ်ခြင်းတို့တွင် အသုံးပြုနိုင်သည်။



## ထပ်တိုးအချက်အလက်များ

ကျွန်ုပ်တို့သည် သင့်အား သင့်ကလေး၏ပညာရေးတွင် ပါဝင်ရန်တိုက်တွန်းသည်။ သင့်ကလေးကို အိမ်တွင်ကူညီရန် နှင့် စစ်ဆေးသည့် နေရာထိုင်ခင်းများ ရနိုင်မှုရန် နည်းလမ်းများအတွက် သင့်ကလေး၏ ဆရာကိုဆက်သွယ်ရန် ဝန်မလေးပါနှင့်။

### နောက်ထပ် အချက်အလက်များ - အကဲဖြတ်စစ်ဆေးခြင်းများ

ဝင်ရောက်ပါ -

- [assessments.dpsk12.org](https://assessments.dpsk12.org)

အကဲဖြတ်မှုများနှင့်ပတ်သက်၍ သင့်ထံတွင်မေးခွန်း (သို့) ပူပန်စရာများရှိပါက သင့်ကလေး၏ကျောင်းကို တိုက်ရိုက်ဆက်သွယ်ပါ (သို့) မိသားစု ရွေးကောက်တင်မြှောက်သူ ဝန်ဆောင်မှုများ(၇၂၀) ၄၂၃-၃၀၅၄ သို့ခေါ်ဆိုပါ။